

## ၇-၂ (က) တာရင်းမြစ်ဂမ်းအေသ



မျက်လုံးပြာ အာရာအလယ်ပိုင်းလူ နှင့် အရှေ့အာရာ ဗုဒ္ဓရဟန်းတော် (ဘီဇူးကိုင်ငဲ့ကို၊ အရှေ့ တာရင်းမြစ်ဂမ်းအေသ တရုပ်၊ အေဒီ ၉ ရာစာ၊ ၁၀ ရာစာ) အာရာအလယ်ပိုင်း (တရုတ်၊ တာကွ္ဗာတန်၊ တာရင်း မြစ်ဂမ်း၊ ဒင်ဂျိုး) အေသ များသည် အလွန်တရာ များပြား စွာသော ဗုဒ္ဓယဉ်ကျေးမှု လက်ရာများ (နံရုံ ပန်းချို့များ၊ ခါတုစေတီများ၊ အဝတ်ပန်းချို့များ၊ ဆည်းကပ်ပူဖော်ရာ ဌာနများ) ကို ပေါ်ပြုလျက်ရှိပေသည်။ ငါးတို့မှာ အိန္ဒိယ နှင့် ဟိလင်နစ်တက်စ် ယာဉ်ကျေးမှု လွှမ်းမိုးကြောင်း ကို ပေါ်လွှင်ပေါ်ပေသည်။ ဆာရင်းဒီယန် လက်ရာသည် ကွန်ရ ပုံစံကို သွောသက်မှုများ များလျှော့၊ ကျမ်းစာအုပ် များတွင်လည်း ကွန်ရှိတို့၏ ခါရှိတို့၏ စာကို တွေ့ရပေသည်။

အာရာအလယ်ပိုင်းသားတို့သည် အရှေ့ပိုင်းသို့ ဗုဒ္ဓဘာသာ ဆက်သွယ်ပေးရေး၌ အမိကနေရာမှ ပါဝင်ခဲ့ဟန်ရှိပေ သည်။ ဗုဒ္ဓကျမ်းများအား တရုတ်ဘာသာသို့ စတင်ဘာသာပြန်ခဲ့သူများမှ အန်ရှိရှိ၍ (အေဒီ ၁၄၈) ကဲ့သို့ ပါတ်သို့ လူမျိုးများ (တရုပ်အခေါ် အန်ဖို့) မဟုတ်သော်က လောကဆီမာ (အေဒီ ၁၇၈) ကဲ့သို့ ယူနိုင် တိုင်းရင်းသားများမှ အန် ဟူစန် သို့မဟုတ် နီးကွင် နှင့် နီယို သို့မဟုတ် ကန်ဆန်ပိုင်း ကဲ့သို့ ဆိုင်ဖိုန် (တရုတ်- ရူတေ SuTe/栗特) တို့ ဖြစ်ကြ၏။ ဗုဒ္ဓစာပေ ဘာသာပြန်သူပေါင်း ၃၇ ဦးမှာ ထင်ရှား၍ အများစုံမှာ အာရာ အလယ်ပိုင်း သားများ ဖြစ်ကြောင်း သိရှိနိုင်ပေသည်။

အာရာအလယ်ပိုင်းနှင့် အရှေ့ပိုင်း ဗုဒ္ဓရဟန်းတော်များသည် အေဒီ ၁၀ ရာစာထိတိုင် ပြင်းထန်သော (ယာဉ်ကျေးမှု) ဖလှယ်ခြင်းကို ထိန်းထားနိုင်ခဲ့ကြောင်း တာရင်းမြစ်ဂမ်းအေသ တွေ့ရှိချက်များက ပြောနေပေသည်။ ဤအော် လွှမ်းမှုများသည် တရုတ်တို့၏ ကြီးမားသော ရိုးရာယဉ်ကျေးမှုကိုပင် ထပ်ပြန်တလဲလဲ စိမ့်ဝင်သွားလျက် တရုတ် အန်လောမပါဒီတို့သည်။ ဤအချက်ပေါ်၍ အခြေခံလျက် ပေါ်ထွန်းလာခြင်း ဖြစ်ပေသည်။